

ဗိုင်းရပ်စ်ကြောင့် ဖျားနာမှုများအတွက် လက္ခဏာများသက်သာလာစေခြင်း

အမည်- _____

ရက်စွဲ- _____

ရောဂါ ရှာဖွေစစ်ဆေးခြင်း-

- အအေးမိခြင်း သို့မဟုတ် တုပ်ကွေး
- နားပြည်ယိုခြင်း (နားစည်နောက်တွင် ပြည်တည်ခြင်း၊ OME)
- ချောင်းဆိုးခြင်း
- ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနာခြင်း
- ချောင်းဆိုးရင်ကြပ်နာ
- အခြား- _____

သင့်တွင် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားသော ဖျားနာမှုတစ်ခု ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ပဋိဇီဝဆေးများသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ကူးစက်ရောဂါများကို ကုသပေးနိုင်ခြင်း မရှိပါ။ မလိုအပ်သော အချိန်တွင် ပေးလိုက်ပါက ပဋိဇီဝဆေးများသည် အန္တရာယ် ဖြစ်နိုင်ပါသည်။ သင့်ခန္ဓာကိုယ်၏ ကိုယ်ပိုင် ခုခံစွမ်းရည်များက ဗိုင်းရပ်စ်များကို တိုက်ဖျက်နေဆဲ အောက်တွင် ညွှန်ပြထားသော ကုသမှုများက သင့်ကို ပိုမိုသက်သာလာစေရန် ကူညီပေးပါလိမ့်မည်။

ယေဘုယျ ညွှန်ကြားချက်များ-

- ရေနံ့ အရည်များကို ပိုသောက်ပေးပါ။
- နှာပိတ်ခြင်းကို သက်သာစေရန် အေးမြသော ရေငွေ့များကို ထုတ်လွှတ်သည့်စက် သို့မဟုတ် ဆားရည် နှာဖျန်းဆေးဘူးများကို အသုံးပြုပါ။
- အရွယ်ရောက်သော ကလေးများနှင့် ဆယ်ကျော်သက်များတွင် လည်ချောင်းနာပါက ရေခဲစားသုံးစားများ၊ လည်ပင်းနာခြင်းအတွက် ဖျန်းဆေးဘူးများ သို့မဟုတ် ပူရိန်းပြားများကို အသုံးပြုပါ။
- ချောင်းဆိုးခြင်းကို သက်သာစေရန် ပျားရည်ကို စားသုံးပါ။ အသက် 1 နှစ်အောက် ကလေးငယ်ကို ပျားရည် မကျွေးပါနှင့်။

အထူးညွှန်ကြားထားသော ဆေးများ-

- ဖျားနာမှု သို့မဟုတ် ကိုယ်လက်ကိုက်ခဲမှုများ- _____
- နားကိုက်ခြင်း- _____
- လည်ချောင်းနာခြင်းနှင့် နှာပိတ်ခြင်း- _____

ဆေးထုပ်ပေါ်ရှိ ညွှန်ကြားချက်များ သို့မဟုတ် သစ်၏ ကျွန်းမာဓေ ဓာတ်ရောက်မှု ကျွမ်းကျင်ပညာရှင်မှ ညွှန်ကြားချက်များအတိုင်း ဆေးများကို သောက်သုံးပါ။ လက္ခဏာများ ပိုမိုကောင်းမွန်လာသောအခါ ဆေးဝါးသောက်သုံးခြင်းကို ရပ်လိုက်ပါ။

နောက်ဆက်တွဲ ရောဂါအခြေအနေ စစ်ဆေးခြင်း-

- _____ ရက်/နာရီ အတွင်း သက်သာလာခြင်း မရှိလျှင်သော်လည်းကောင်း၊ ရောဂါ လက္ခဏာအသစ်များ ပေါ်လာလျှင်သော်လည်းကောင်း အခြား စိုးရိမ်ရသည့် ကိစ္စများ ရှိလျှင်သော်လည်းကောင်း၊ ကျေးဇူးပြု၍ဖုန်းခေါ်ဆိုပါ သို့မဟုတ် ပြန်လည်စစ်ဆေးရန်အတွက် ရုံးသို့ ပြန်လာပါ။
- ဖုန်း- _____
- အခြား- _____

လက်မှတ်ထိုးသူ- _____



Department of Health

နောက်ထပ် အချက်အလက်များအတွက် health.ny.gov/professionals/protocols_and_guidelines/antibiotic_resistance/ သို့ ဝင်ရောက်ကြည့်ရှုပါ။